

MSEC အွန်လိုင်းအရောင်းအဝယ်ပြုလုပ်ခြင်း အထူး သဘောတူ ကတိစာချုပ်

၁။ အထွေထွေ စည်းကမ်းချက်များ ရည်ရွယ်ချက်

ဤ "MSEC အွန်လိုင်းအရောင်းအဝယ် ပြုလုပ်ခြင်းအထူး သဘောတူ ကတိစာချုပ်" (နောင်တွင် "စာချုပ်" ဟု ခေါ်ဝေါ် သုံးစွဲသွားမည်)သည် မြန်မာ ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီ လီမိတက် - Myanmar Securities Exchange Centre Co., Ltd. (နောင်တွင် "MSEC" ဟု ခေါ်ဝေါ်သုံးစွဲသွားမည်) နှင့် အွန်လိုင်း အရောင်း အဝယ် ဝန်ဆောင်မှု အသုံးပြုသူ (နောင်တွင် "ဝန်ဆောင်မှု အသုံးပြုသူ" ဟု ခေါ်ဝေါ်သုံးစွဲသွားမည်) တို့နှင့် သက်ဆိုင် သည့် အခွင့်အရေးနှင့်တာဝန်ဝတ္တရားအသီးသီးကို ရှင်းလင်းစွာ ဖော်ပြထားရန် ရည်ရွယ်ပါသည်။

ဤစာချုပ်သည် မူလ အရောင်းအဝယ်သဘောတူစာချုပ်၏ နောက်ဆက်တွဲဖြစ်ပြီး၊ မူလစာချုပ်ကို အစားထိုးခြင်း မဟုတ်ပါ။

ဝန်ဆောင်မှုအသုံးပြုသူသည် ဤစာချုပ်အရ MSEC မှ တိကျစွာဖော်ပြထားပြီး ခွင့်ပြုထားသော အတိုင်းအတာအထိ သာ အွန်လိုင်းအရောင်းအဝယ်ပြုလုပ်ခြင်းကို ဆောင်ရွက် ခွင့်ရှိမည်ဖြစ်ပါသည်။

MSEC တွင် တာဝန်မရှိကြောင်း ကြိုတင် အသိပေးခြင်း

အောက်ဖော်ပြပါ အကြောင်းအရာ၊ ကိစ္စရပ်များနှင့် ပတ်သက်၍ MSEC က တာဝန်ရှိမည်မဟုတ်ကြောင်း ငြင်းဆိုပါသည်။ ဤသို့ ကြိုတင်အသိပေး ငြင်းဆိုခြင်းသည် သက်ဆိုင်ရာ တည်ဆဲ ဥပဒေ ပြဌာန်းချက်များနှင့်အညီ အကျိုးသက်ရောက်မှု အပြည့်အဝ ရှိစေရမည် ဖြစ်ပါသည်။

(၁) ကွန်ရက် စနစ်တွင် အနှောင့်အယှက် ဖြစ်ပေါ်ခြင်း၊ ဆက်သွယ်ရေးစနစ်၊ လျှပ်စီးပတ်လမ်း သို့မဟုတ် စက်ပစ္စည်း ကိရိယာများချို့ယွင်းချက်ဖြစ်ပေါ်ခြင်း၊ လျှပ်စစ်မီး ပြတ်တောက် ခြင်း၊ အခြား ပြင်ပကန်ထရိုက်တာ များ၏ ပေါ့ဆမှုကြောင့် ဖြစ်ပေါ်လာသော နှောင့်နှေးမှုများ အစရှိသည့် MSEC က တာဝန်မရှိသော အခြေအနေ များကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ။

(၂) ဝန်ဆောင်မှု အသုံးပြုသူ၏ အမှာစာကြောင့် ပေါ်ပေါက် သော ဆုံးရှုံးမှု သို့မဟုတ် ၎င်း၏ Securities Account အတွင်းသို့ Login ID နှင့် Password ကို ရိုက်နှိပ် ဝင်ရောက်ပြီး အွန်လိုင်း အရောင်းအဝယ် ပြုလုပ်သူတို့က အမှာစာများ ပေးပို့ပြီး၊ အရောင်းအဝယ်ပြုလုပ်ခြင်းဖြင့် ဖြစ်ပေါ်လာ သော ဆုံးရှုံးမှုများ။

(၃) ဝန်ဆောင်မှုအသုံးပြုသူက အွန်လိုင်းဖြင့် အရောင်း အဝယ် ပြုလုပ်ရာတွင် အသုံးပြုရသည့် မိမိ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ပေါ့ဆစွာ ကိုင်တွယ် အသုံးပြုခြင်း ကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ။

(၄) ဝန်ဆောင်မှု အသုံးပြုသူက မိမိ အသုံးပြုသော စက်ပစ္စည်း များ၏ လုံခြုံမှုကို စိတ်ချယုံကြည်ရသော အခြေအနေအထိ စီမံ ဆောင်ရွက်ခြင်း မရှိသောကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှု များ။

(၅) ဤစာချုပ်၏ အပိုင်း ၂ တွင် တိကျစွာဖော်ပြထား သော အရောင်းအဝယ် အမှာစာလက်ခံချိန်ကျော်လွန်ပြီးမှ တင်သွင်း သော အမှာစာကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ။

(၆) ဤစာချုပ်၏ အပိုင်း ၂ နှင့် ၃ တွင် တိကျစွာ ဖော်ပြ ထားလျက်နှင့် ဝန်ဆောင်မှု အသုံးပြုသူကိုယ်တိုင် မှားယွင်း တင်သွင်းမိသော အမှာစာများကြောင့် ဖြစ်ပေါ်လာသော ဆုံးရှုံးမှုများ။

(၇) ဝန်ဆောင်မှုအသုံးပြုသူသည် ဤစာချုပ်တွင် တိကျစွာ ဖော်ပြထားသော တားမြစ်ချက်များကို ဖောက်ဖျက် သဖြင့် MSEC က အွန်လိုင်း အရောင်းအဝယ် အမှာစာများကို ငြင်းပယ်ခြင်းကြောင့် ဖြစ်ပေါ်လာ သော ဆုံးရှုံးမှုများ။

(၈) ဝန်ဆောင်မှုအသုံးပြုသူသည် ဤစာချုပ်တွင် တိကျစွာ ဖော်ပြထားသော တားမြစ်ချက်များကို ဖောက်ဖျက် သဖြင့် MSEC က အွန်လိုင်း အရောင်းအဝယ် ဝန်ဆောင်မှုကို ရပ်ဆိုင်းထားခြင်းကြောင့် ဖြစ်ပေါ်လာ သော ဆုံးရှုံးမှုများ။

(၉) ဝန်ဆောင်မှုအသုံးပြုသူသည် ဤစာချုပ်နှင့် မူလ အရောင်း အဝယ် သဘောတူစာချုပ်ပါ စည်းကမ်းချက် များကို ဖောက်ဖျက်ပြီး အရောင်းအဝယ် ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ် လာသောဆုံးရှုံးမှုများ။

တရားစီရင်ပိုင်ခွင့်အာဏာနှင့် ပတ်သက်၍ သဘောတူညီချက်

ဤသဘောတူစာချုပ်နှင့် ပတ်သက်၍ ဝန်ဆောင်မှု အသုံးပြုသူ နှင့် MSEC တို့အကြား ပေါ်ပေါက်လာသည့် မည်သည့် အငြင်းပွားမှုကို မဆို မြန်မာနိုင်ငံအတွင်းရှိ စီရင်ပိုင်ခွင့် အာဏာရှိသော သက်ဆိုင်ရာတရားရုံးသို့ လျှောက်ထား တင်သွင်း၍ ထိုတရားရုံး၏ စီရင်ဆုံးဖြတ်ခြင်းကို ခံယူကြပါမည် ဟု သဘောတူကြပါသည်။

ငြင်းပယ်ခြင်း

(၁) ဝန်ဆောင်မှုအသုံးပြုသူ အနေဖြင့် ဤသဘောတူစာချုပ်နှင့် မူလ အရောင်းအဝယ် သဘောတူစာချုပ်ပါ မည်သည့် စည်းကမ်းချက်ကိုမဆို ဖောက်ဖျက်ပါက MSEC က ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အမှာစာများကို လက်ခံရန် ငြင်းပယ်ခြင်း သို့မဟုတ် အရောင်းအဝယ် မဖြစ်စေရန် ရပ်ဆိုင်းထားခြင်းများ ပြုလုပ်ပါမည်။

(၂) MSEC သည် တစ်ကြိမ်လျှင် ငွေကျပ်(၂၀) သန်းထက် ပိုသော မည်သည့် အရောင်းအဝယ် အမှာစာကိုမဆို ငြင်းပယ် မည်ဖြစ်ပါသည်။ သို့သော် ဝန်ဆောင်မှုအသုံးပြုသူ အနေဖြင့် အွန်လိုင်း အရောင်းအဝယ် အမှာစာများ မတင်သွင်းမီ ဤ သဘောတူစာချုပ် အပိုင်း ၂ တွင် အတိအကျ ဖော်ပြထား သော အမှာစာတစ်ကြိမ်လျှင် အများဆုံး အရောင်းအဝယ် ပြုလုပ်နိုင်သည့် သတ်မှတ်ငွေပမာဏကို စစ်ဆေး၊ သိရှိပြီး ဖြစ်ရန် တာဝန် ရှိသည်။

ရပ်ဆိုင်းထားခြင်း

ဝန်ဆောင်မှုအသုံးပြုသူ သို့မဟုတ် ၎င်းမှ တဆင့် အွန်လိုင်းဖြင့် အရောင်းအဝယ် ဝန်ဆောင်မှုကို ရယူအသုံးပြုသူ မည်သူမဆို အောက်ဖော်ပြပါ လုပ်ဆောင်မှုများ အတွက် အွန်လိုင်း ဝန်ဆောင်မှု ကို အသုံးပြုခွင့်မရှိပါ။

(၁) တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ အစိုးရအမိန့်နှင့် ဒီကရီများ အရ တားမြစ်ထားသည့် လုပ်ဆောင်မှုများ။

(၂) အခြားသူတစ်ယောက်၏ အသုံးပြုမှုကို ချိုးဖောက်ခြင်း (သို့) ယိုယွင်းစေခြင်း

သို့မဟုတ် ဝန်ဆောင်မှုတစ်ခုခု၊ အွန်လိုင်းအရောင်းအဝယ် ပြုလုပ်ရာတွင် အသုံးပြုသည့် စက်ပစ္စည်း၊ သတင်း အချက်အလက်၊ စာရင်း သို့မဟုတ် ကွန်ပျူတာ ကွန်ရက်တစ်ခုခုကို တရား မဝင်သော နည်းဖြင့် ဝင်ရောက် ရယူ အသုံးပြုခြင်း (သို့) နှောင့်ယှက်ခြင်း။

(၃) ဤစာပိုဒ်ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပါက အွန်လိုင်း အရောင်းအဝယ် ဝန်ဆောင်မှု၏ တစ်စိတ် တစ်ပိုင်းကို လည်းကောင်း၊ အားလုံးကို လည်းကောင်း ကြိုတင်အသိပေး ခြင်း မပြုဘဲ ရပ်ဆိုင်းခြင်းခံရမည်။

ရပ်စဲခြင်း

MSEC သည် အွန်လိုင်း အရောင်းအဝယ် ဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းကိုလည်းကောင်း၊ အားလုံးကိုလည်းကောင်း ကြိုတင် အသိပေးခြင်းမပြုဘဲ ဆီလျော်သော အကြောင်းများ ကြောင့် အချိန်မရွေး ရပ်ဆိုင်းနိုင်သည်။

စာချုပ်ပယ်ဖျက်ခြင်း

အောက်ပါ ကိစ္စရပ်များပေါ်ပေါက်လာပါက ဤစာချုပ်ကို ပယ်ဖျက်နိုင်သည်။

(၁) ဝန်ဆောင်မှုအသုံးပြုသူက အတွင်းသတင်းရရှိမှုများ အပေါ် အခြေခံ၍ အရောင်းအဝယ်ပြုလုပ်ပြီး အမြတ် ထုတ်ခြင်း၊ တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများနှင့် စည်းကမ်းချက် များကို ချိုးဖောက်ခြင်း၊ MSEC ၏ အသိပေး တားမြစ်ချက် များကို မလိုက်နာခြင်း။

(၂) MSEC က ဝန်ဆောင်မှု အသုံးပြုသူ ထံသို့ စာချုပ်ကို ပယ်ဖျက်ရန် တောင်းဆိုချက် တင်သွင်းခြင်း။

(၃) ဝန်ဆောင်မှုအသုံးပြုသူက MSEC ထံသို့ စာချုပ်ကို ပယ်ဖျက်ရန် တောင်းဆိုချက် တင်သွင်းခြင်း။

စာချုပ်ကို ပြင်ဆင်ခြင်း

(၁) ဤစာချုပ်ကို သက်ဆိုင်ရာ တည်ဆဲ ဥပဒေများ၊ နည်းဥပဒေများ အမိန့် ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်း ပြဌာန်းချက်များတွင် အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ် သည့် အချိန်တွင်လည်းကောင်း၊ MSEC ကပြောင်းလဲမှုများ ပြုလုပ်ရန် လိုအပ်သည်ဟု ယူဆသည့် အချိန်တွင်လည်းကောင်း ပြင်ဆင်ခြင်း များ ပြုလုပ်သွားမည် ဖြစ်ပါသည်။

(၂) ဤစာချုပ်ကို ပြင်ဆင်ပြီး သင့်လျော်သော အချိန်ကာလ အတွင်းတွင် ဝန်ဆောင်မှုအသုံးပြုသူထံမှ ကန့်ကွက်ချက် မရှိပါက ဝန်ဆောင်မှု အသုံးပြုသူက ထိုပြင်ဆင်ပြောင်းလဲချက် များကို သဘောတူပြီး ဖြစ်သည်ဟု သတ်မှတ်ကြပါမည်။

၂။ အွန်လိုင်းအရောင်းအဝယ် ဝန်ဆောင်မှု

[အွန်လိုင်းအရောင်းအဝယ် ဝန်ဆောင်မှု]

MSEC က လက်ခံထားသော ဝန်ဆောင်မှု အသုံးပြုသူသာလျှင် အွန်လိုင်းအရောင်းအဝယ်ဝန်ဆောင်မှုများကို အသုံးပြုခွင့်ရှိမည် ဖြစ်ပါသည်။

(၁) ဝန်ဆောင်မှုအသုံးပြုသူသည် MSEC ၏ ဝဘ်ဆိုဒ် (<https://login.msecmyanmar.com/>) မှတစ်ဆင့် အွန်လိုင်း အရောင်းအဝယ်အမှာစာများ တင်သွင်းနိုင်မည်ဖြစ်သည်။

(၂) ဝန်ဆောင်မှုအသုံးပြုသူမှ အင်တာနက် မှတစ်ဆင့် အရောင်းအဝယ်အမှာစာများ တင်သွင်းရာတွင် ထိုသို့ အင်တာနက်မှ တင်သွင်းခြင်းကို MSEC က လက်ခံရရှိသည့် အချိန်ကိုသာ အမှာစာလက်ခံရရှိသည့် အချိန်အဖြစ် သတ်မှတ် မည်ဖြစ်ပါသည်။

(၃) ဝန်ဆောင်မှုအသုံးပြုသူ အသုံးပြုသော ကွန်ပျူတာ၊ စမတ်ဖုန်း၊ အီလက်ထရောနစ် စက်ပစ္စည်း အမျိုးအစားပေါ် မူတည်၍ အသုံးပြုနိုင်သော ဝန်ဆောင်မှု အမျိုးအစားများမှာ ကန့်သတ်ချက် ရှိနိုင်ပါသည်။

(၄) နေ့ချင်း အွန်လိုင်းအရောင်းအဝယ် အမှာစာများအတွက် အမှာစာလက်ခံမည့်အချိန်မှာ နေ့စဉ် နံနက် ၈:၀၀ နာရီ မှ အရောင်းအဝယ် ပြုလုပ်ပေးသည့်အချိန် တစ်ခုချင်းစီ (Matching time) မတိုင်မီ ၃၀ စက္ကန့်အလိုအထိလည်းကောင်း၊ နောက်နေ့ အတွက် ကြိုတင်အမှာစာများကို ညနေ ၂:၀၀ နာရီမှ ၈:၀၀ နာရီအထိ လည်းကောင်း ဖြစ်ပါသည်။

(၅) အွန်လိုင်းအသုံးပြု၍ အမှာစာ ပေးပို့ပါက အမှာစာ တစ်ခုစီအတွက် အများဆုံး အရောင်းအဝယ်ပြုလုပ်နိုင်သည့် ကန့်သတ်ပမာဏမှာ ငွေကျပ် (၂၀) သန်းဖြစ်ပါသည်။

* ဖုန်းဖြင့်သော်လည်းကောင်း၊ MSEC ရုံးခန်းသို့ လူကိုယ်တိုင် လာရောက်၍သော်လည်းကောင်း အမှာစာများပေးပို့မည် ဆိုပါ က ပမာဏ ကန့်သတ်ချက်မရှိပါ။

* ဈေးကွက်အမှာစာနှင့် ပတ်သက်၍ သက်ဆိုင်ရာ ရှယ်ယာ၏ သက်ဆိုင်ရာနေ့တွင်ရှိနေသော အမြင့်ဆုံး ရှယ်ယာဈေးနှုန်း ပေါ်တွင် အခြေခံ၍ ဝန်ဆောင်မှုအသုံးပြုသူက အများဆုံး ဝယ်ယူနိုင်သည့် ရှယ်ယာအရေအတွက်နှင့် လက်ရှိဈေးနှုန်း ပေါ်တွင် အခြေခံသည့် ရောင်းချနိုင်သော ရှယ်ယာအရေ အတွက် ကို သတ်မှတ်/ တွက်ချက်မည်ဖြစ်သည်။

Login စီမံခန့်ခွဲမှု

(၁) ဝန်ဆောင်မှုအသုံးပြုသူသည် ၎င်း၏ စကားပုဒ်ကို ပုံမှန် ပြောင်းလဲသတ်မှတ်ခြင်း အစရှိသော သင့်လျော်ရာ နည်းလမ်းများဖြင့် မိမိကိုယ်တိုင် ထိန်းသိမ်း၊ စီမံခန့်ခွဲရပါမည်။

(၂) ဝန်ဆောင်မှုအသုံးပြုသူသည် ၎င်း၏ စကားပုဒ်ကို ကောင်းမွန်စွာ မထိန်းသိမ်းခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှု များအတွက် MSEC က တာဝန်မရှိပါ။

(၃) ID နှင့် Password ကို အလွဲသုံးစားပြုပြီး အသုံးပြုနေကြောင်း MSEC က ယုံကြည်ပါက MSEC က အရောင်းအဝယ်ပြုလုပ်ခြင်းအား ကန့်သတ်ခြင်း (သို့မဟုတ်) ဆိုင်းငံ့ထားခြင်းတို့ ပြုလုပ်နိုင်ပါသည်။

(၄) အွန်လိုင်း အရောင်းအဝယ် ဝန်ဆောင်မှု အသုံးပြုရန်အတွက် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းရန်နှင့် လိုအပ်သော လုံခြုံရေးဆိုင်ရာ စီမံဆောင်ရွက်ချက်များ ပြုလုပ်ထားရှိရန်အတွက် ဝန်ဆောင်မှုအသုံးပြုသူသည် အချိန်ပြည့် တာဝန်ရှိပါသည်။

၃။ အရောင်းအဝယ်အမှာစာများ

[အရောင်းအဝယ်အမှာစာများ]

(၁) အမှာစာ နှစ်မျိုးရှိပါသည်။

(က) ကန့်သတ်အမှာစာ - မိမိ ဝယ်လိုသော/ရောင်းလိုသော ဈေးနှုန်းကို အတိအကျသတ်မှတ်ထားသော အမှာစာဖြစ်ပြီး၊ သတ်မှတ်သောဈေးနှုန်းထက်မပိုသော ဈေးနှုန်းဖြင့် မဝယ်ရန် သို့မဟုတ် သတ်မှတ်သောဈေးနှုန်းအောက် လျော့နည်းပါက မရောင်းရန် သတ်မှတ်ထားသော အမှာစာဖြစ်ပါသည်။ သတ်မှတ် ဈေးနှုန်းနှင့်မကိုက်ညီပါက အရောင်းအဝယ် ပြုလုပ်ပေးမည် မဟုတ်ပါ။

(ခ) ဈေးကွက်အမှာစာ - ဈေးကွက်ပေါက်ဈေးအတိုင်း အရောင်း အဝယ်ပြုလုပ်ရန် အမှာစာဖြစ်သောကြောင့် အရောင်းအဝယ် ဖြစ်မြောက်ရန် လွယ်ကူပြီး၊ မမျှော်မှန်းထားသော ဈေးနှုန်းဖြင့် အရောင်းအဝယ် ဖြစ်မြောက်သွားနိုင်ပါသည်။ ဈေးကွက် အမှာစာများသည် ကန့်သတ်အမှာစာများထက် အရောင်းအဝယ် ဖြစ်နိုင်ချေ ပိုများပါသည်။

(၂) အမှာစာ ပေးပို့ခြင်း (သို့မဟုတ်) အမှာစာ ရုပ်သိမ်းခြင်းများကို MSEC ၏ Trading System ရှိ "Today's Order Status" "ယနေ့ အမှာစာများ အခြေအနေ" တွင် ဖော်ပြပေးထားသည့်အတိုင်း အတည်ပြုရမည် ဖြစ်ပါသည်။

(၃) ဝန်ဆောင်မှုအသုံးပြုသူက MSEC ထံသို့ အဝယ်အမှာစာ တင်နိုင်သော ပမာဏသည် MSEC က သတ်မှတ်ထားသော ပမာဏ အတွင်းသာ ဖြစ်ရပါမည်။ ယင်းပမာဏသည် MSEC က သတ်မှတ်ထားသောနည်းစနစ်အရ တွက်ချက်ထားသော ပမာဏ သာ ဖြစ်ရပါမည်။ အဝယ်အမှာစာ မတင်သွင်းမီ ဝန်ဆောင်မှု အသုံးပြုသူမှ မိမိဝယ်လိုသော ငွေပမာဏအား

MSEC ဘဏ်စာရင်းသို့ ထည့်သွင်းပေးရမည်။ ငွေသားဖြင့် ဝယ်ယူခြင်းကို လက်ခံမည်မဟုတ်ပါ။

(၄) ဝန်ဆောင်မှုအသုံးပြုသူက MSEC သို့ အရောင်း အမှာစာ တင်နိုင်သော ပမာဏသည် ဝန်ဆောင်မှု အသုံးပြုသူက MSEC ထံသို့ အပ်နှံထားသော (သို့မဟုတ်) MSEC က စီမံခန့်ခွဲပေးနေရသော ပမာဏထက် မကျော်လွန်စေရပါ။

(၅) အရောင်းအဝယ်ပြုလုပ်နိုင်သော ရှယ်ယာများကို ခွဲဝေရာ၌ ဝန်ဆောင်မှုအသုံးပြုသူက အရောင်းအဝယ်ပြုလုပ်ရန် အဆိုပြုထားသော ရှယ်ယာအရေအတွက် အားလုံးကို မရရှိခြင်း သော်လည်းကောင်း၊ အဆိုပြုထားသော ရှယ်ယာ အရေအတွက် ထက် လျော့နည်းသော အရေအတွက်ကိုသာ ရရှိနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်ပါသည်။

(၆) ဆက်သွယ်ရေးကွန်ရက်ပြတ်တောက်ခြင်း၊ ကွန်ပျူတာစနစ် ချို့ယွင်းခြင်း၊ လျှပ်စီးပတ်လမ်း သို့မဟုတ် စက်ပစ္စည်း ချို့ယွင်းခြင်း အစရှိသော အကြောင်းရင်းများကြောင့် ဝန်ဆောင်မှု အသုံးပြုသူထံမှ လက်ခံရရှိထားသော အမှာစာများကို စတော့အိတ်ချိန်းသို့ မပို့နိုင်သည့်အချိန်တွင် MSEC က ထိုအမှာစာများကို ပယ်ဖျက်နိုင်ပါသည်။

(၇) အမှာစာ၏သက်တမ်းသည် ဝန်ဆောင်မှု အသုံးပြုသူ၏ ရွေးချယ်မှုအပေါ် မူတည်၍ အကျုံးဝင်မည်ဖြစ်ပါသည်။

(က) တစ်နေ့အတွက် အမှာစာ - ၎င်းအမှာစာမှာ ဝန်ဆောင်မှု အသုံးပြုသူက အမှာစာတင်သွင်းသော နေ့ တစ်နေ့တည်း အတွက်သာ အကျုံးဝင်ပါသည်။

(ခ) သတ်မှတ်ရက်အထိအကျုံးဝင်မည့် အမှာစာ - ၎င်းအမှာစာမှာ ဝန်ဆောင်မှုအသုံးပြုသူက သတ်မှတ်သော အမှာစာ သက်တမ်း ကုန်ဆုံးမည့်နေ့ (သို့မဟုတ်) သက်တမ်း မကုန်ဆုံးမီ အရောင်းအဝယ် ဖြစ်မြောက်သည့်နေ့အထိ အကျုံးဝင်ပါသည်။

(၈) အမှာစာများကို ပြင်ဆင်ပြောင်းလဲ၍ မရပါ။ ပြင်ဆင်လိုပါက အရောင်းအဝယ် မဖြစ်မြောက်မီ ဝန်ဆောင်မှု အသုံးပြုသူက မိမိတင်ထားသော အမှာစာကို ဦးစွာ ပယ်ဖျက်၍ အမှာစာ အသစ် တင်သွင်းရန် လိုအပ်ပါသည်။ အကယ်၍ အရောင်းအဝယ် ဖြစ်မြောက်ပြီးပါက ဖြစ်ပေါ်လာသောကိစ္စအားလုံးကို တာဝန်ယူရ ပါမည်။ အရောင်းအဝယ်ဖြစ်မြောက်ပြီးနောက်တွင် ဝန်ဆောင်မှု အသုံးပြုသူက အမှာစာကို ပယ်ဖျက်၍ မရပါ။

အရောင်းအဝယ်ဖြစ်မြောက်ခြင်းနှင့် စာရင်းရှင်းလင်းခြင်း

[အရောင်းအဝယ်ဖြစ်မြောက်ခြင်း]

MSEC သည် ရန်ကုန်စတော့အိတ်ချိန်းမှ အမှာစာ အရောင်းအဝယ်ဖြစ်မြောက်ကြောင်း အတည်ပြုချက် ရရှိသည်နှင့် တစ်ပြိုင်နက် ဝန်ဆောင်မှုအသုံးပြုသူ သိရှိစေရန် အမှာစာများ၏ အခြေအနေကို MSEC ၏ Trading System တွင် ဖော်ပြပေး သွားမည်ဖြစ်ပါသည်။

[စာရင်းရှင်းလင်းခြင်း]

(၁) အရောင်းအဝယ်ဖြစ်မြောက်ပြီး နောက် ရှယ်ယာ/ငွေစာရင်း ရှင်းလင်းခြင်းကို အရောင်းအဝယ်ဖြစ်မြောက်သည့်နေ့၏ နောက် ရုံးဖွင့်ရက် (၃) ရက်မြောက်နေ့တွင် ပြုလုပ်ပါမည်။ (ရုံးပိတ်ရက် များတွင် စာရင်းရှင်းလင်းခြင်းကို ပြုလုပ်မည် မဟုတ်ပါ။) အရောင်းအဝယ်ဖြစ်မြောက်ပြီးရရှိမည့် ငွေပမာဏကို ဝန်ဆောင်မှုအသုံးပြုသူမှ ငွေထုတ်ယူရန် လျှောက်လွှာ တင်သွင်းပါက ထို ငွေပမာဏကို ဝန်ဆောင်မှုအသုံးပြုသူ၏ ဘဏ်စာရင်းထဲသို့ အရောင်းအဝယ်ဖြစ်မြောက်ပြီး (၃) ရက်မြောက်နေ့တွင် ထည့်သွင်းပေးမည်။ ငွေသားထုတ်ယူ၍ မရပါ။

(၂) အရောင်းအဝယ်ဖြစ်မြောက်ပြီးသည်နှင့် တပြိုင်နက် အရောင်းအဝယ်ပြုလုပ်နိုင်သည့် ပမာဏမှာ ချက်ချင်း သက်ရောက်မှု ရှိမည်ဖြစ်သောကြောင့် ဝန်ဆောင်မှု အသုံးပြုသူ အနေဖြင့် စာရင်းရှင်းလင်းသည့် နေ့မတိုင်မီပင် အဆိုပါ အရောင်းအဝယ် ပြုလုပ်လိုက်သော ပမာဏအတိုင်း အရောင်းအဝယ် အမှာစာ များ တင်နိုင်မည်ဖြစ်ပါသည်။

၄။ အခြားအကြောင်းအရာများ

[ဝန်ဆောင်ခ]

(၁) ဝန်ဆောင်မှုအသုံးပြုသူထံမှ လက်ခံရရှိသော အရောင်းအဝယ်အမှာစာများသည် အရောင်းအဝယ် ဖြစ်မြောက်သွားပါက ဝန်ဆောင်မှုအသုံးပြုသူသည် MSEC အား ကြိုတင် သတ်မှတ်ထားသော အရောင်းအဝယ် အကျိုး ဆောင်ခကို ပေးချေရပါမည်။

(၂) ဝန်ဆောင်မှုအသုံးပြုသူသည် ၎င်း၏ရှယ်ယာ လက်ကျန်အား အခြား ငွေချေးသက်သေခံကုမ္ပဏီ တစ်ခုခုသို့ လွှဲပြောင်းမည်ဆိုပါက ဝန်ဆောင်မှုအသုံးပြုသူ သည် MSEC အား ကြိုတင်သတ်မှတ်ထားသော စာရင်းလွှဲပြောင်း ဝန်ဆောင်ခ ကို ပေးချေရပါမည်။

(၃) အစီရင်ခံစာ အစရှိသော စာရွက်စာတမ်းတို့အား ပေးပို့ပေးရမည်ဆိုပါက ဝန်ဆောင်မှုအသုံးပြုသူသည် MSEC အား ကြိုတင် သတ်မှတ်ထားသော ဝန်ဆောင်ခကို ပေးချေရပါမည်။

(၄) ငွေချေး သက်သေခံ လက်မှတ်စာရင်းမှ ဝန်ဆောင်မှု အသုံးပြုသူထံသို့ ငွေလွှဲပြောင်းပေးရမည် ဆိုပါက ဝန်ဆောင်မှု အသုံးပြုသူသည် MSEC အား ကြိုတင် သတ်မှတ်ထားသော ငွေလွှဲဝန်ဆောင်ခကို ပေးချေရ ပါမည်။

[ပြင်ပအဖွဲ့အစည်းများသို့ သတင်းအချက်အလက်များ ပေးပို့ခြင်း]

(၁) MSEC သည် တည်ဆဲဥပဒေနှင့် လုပ်ထုံးလုပ်နည်း များအရ သတ်မှတ်ထားသော အတိုင်းအတာအတွင်း၌ ဝန်ဆောင်မှု အသုံးပြုသူ၏ စာရင်းနှင့်ပတ်သက်သော သတင်းအချက်အလက် များအား စတော့အိတ်ချိန်းနှင့် ရှယ်ယာ ထုတ်ဝေသော ကုမ္ပဏီအစရှိသည့် ပြင်ပ အဖွဲ့အစည်းများ သို့ ပေးပို့ရမည် ဖြစ်ပါသည်။

(၂) MSEC သည် ဝန်ဆောင်မှုအသုံးပြုသူက ပေးပို့ ထားသော ဘဏ်ငွေစာရင်းကို စတော့အိတ်ချိန်းသို့ အကြောင်းကြား ပေးမည် ဖြစ်ပါသည်။

[အသိပေးကြော်ငြာချက်များ၏ အကျိုးသက်ရောက်မှု]

MSEC သည် ဝန်ဆောင်မှုအသုံးပြုသူ သိရှိစေရန် လိုအပ်သည့် အချိန်တွင် သတိပေးချက်များ၊ အသိပေး ကြော်ငြာ များကို MSEC ၏ ဝဘ်ဆိုဒ်တွင် ဖော်ပြကြေငြာသွားမည်ဖြစ်ပြီး ထိုသို့ ကြော်ငြာ ပြီးသည့်အချိန်တွင် ဝန်ဆောင်မှု အသုံးပြုသူ အနေဖြင့် အဆိုပါ သတိပေးချက်များ၊ အသိပေး ကြော်ငြာများကို သိရှိပြီးဖြစ်သည်ဟု မှတ်ယူရပါမည်။

နေ့စွဲ	:
အမည်	:
မှတ်ပုံတင်	:
လက်မှတ်	:

[ရုံးတွင်းအသုံးပြုရန် အတွက်သာ]

<စာရင်းအမှတ်>	1 0 0					မှတ်ပုံတင်သည့်နေ့စွဲ	ရက်/လ/နှစ်
<input type="checkbox"/> မှတ်ပုံတင်အမှတ်စစ်ဆေးပြီး	<input type="checkbox"/> နောက်ကြောင်းစစ်ဆေးပြီး		<input type="checkbox"/> Web3 သွင်းပြီး		<input type="checkbox"/> PDF ဖိုင်လ်ပြုလုပ်ပြီး		
(verified by)		(Web3 by)			(confirmed by)		
